

၁) ပြန်လှန်လေ့ကျင့်ခန်း

သင်ခန်းစာ(၆)

အုပ်စုလိုက်၊ တစ်ဦးခြင်း ရွတ်ဆိုခိုင်းပါရန်။

၂) ယခင်တစ်ပတ်က ပေးထားသော အိမ်စာမှ အောက်ပါစကားလုံးတို့ကို

သတ်ပုံခေါ်ပါရန်။

“ ရယ်ရယ် မောမော၊ ပေါ့ပေါ့ ပါးပါး၊ တော်တော်၊ ဒေါ်ဒေါ်၊ စောစော၊ အဖော်၊ သြဇာသီး ”

၃) မိသားစုဝင် အခေါ်အဝေါ်များ ( ဦးစွာရှင်းပြပြီးမှ အရေးလေ့ကျင့်ခိုင်းပါရန် )

မိသားစု၊ ဘိုးဘိုး၊ ဘွားဘွား၊ ဖေဖေ၊ မေမေ၊ မိဘ၊ အစ်ကို(ကိုကို)၊ အစ်မ(မမ)၊

မောင်လေး၊ ညီလေး၊ ညီမလေး၊ မောင်နှမ၊ ညီအစ်ကို၊ ညီအစ်မ။

၄) အရေး လေ့ကျင့်ရန် (မရေးမှီ အရင်ဦးစွာ ပြန်ဖတ်ခိုင်းပါရန်)

၅) စကားပြော လေ့ကျင့်ရန် (တစ်ဦးခြင်းပြောရန်)

“ မိသားစု ”

၆) အိမ်စာ

လက်ရေးလှလေ့ကျင့်ရန်

အမည် -----

ရက်စွဲ -----

မိသားစု

ဘိုးဘိုး

ဘွားဘွား

ဇေ ဇေ

မေမေ

မိဘ

အစ်ကို

ကိုကို

အစ်မ

မမ

မောင်လေး

ညီလေး

ညီမလေး

မောင်နှမ

ညီအစ်ကို

ညီအစ်မ

အိမ်စာ

အမည် -----

ရက်စွဲ -----

မိသားစု

ဘိုးဘိုး

ဘွားဘွား

ဇေ ဇေ

မေမေ

မိဘ

အစ်ကို

ကိုကို

အစ်မ

မမ

မောင်လေး

ညီလေး

ညီမလေး

မောင်နှမ

ညီအစ်ကို

ညီအစ်မ